




COVID-19 ကာကွယ်နှင့်ဆေးပတ်သက်သောမေးခွန်းများ



COVID-19 ကာကွယ်ဆေးထိုးခြင်းသည် ကျွန်ုပ်အား COVID-19 ဖြင့်ဖျားနာခြင်းမှ ကာကွယ်ပေးနိုင်ပါသလား။

ကာကွယ်ပေးပါသည်။ COVID-19 ကာကွယ်ဆေးထိုးခြင်းသည် COVID-19 အားဖြစ်စေသောရောဂါပိုးအား မည်သို့မှတ်မိစေရန်နှင့်တိုက်ထုတ်ရန် သင့်ကိုယ်ခံအားစနစ်အား သင်ကြားလုပ်ဆောင်ပေးပြီး ဤအရာသည် သင့်အား COVID-19 ဖြင့်ဖျားနာခြင်းမှ ကာကွယ်ပေးသည်။ COVID-19 ဖြင့်ဖျားနာသောလူအတော်များများသည် ပြင်းထန်မှုမရှိသောနာမကျန်းဖြစ်ခြင်းဖြစ်သော်လည်း အချို့တွင် ပြင်းထန်သောနာမကျန်းဖြစ်ခြင်း၊ ကြာရှည်သောကျန်းမာရေးဆိုးကျိုးများသက်ရောက်ခြင်း သို့မဟုတ် သေဆုံးခြင်းတို့ ကြောင့် ဖျားနာခြင်းမဖြစ်စေရန် ကာကွယ်ထားခြင်းသည် အရေးကြီးပါသည်။

COVID-19 ကာကွယ်ဆေးတစ်ခုသည် ကျွန်ုပ်အား COVID-19 ဖြင့်ဖျားနာခြင်းဖြစ်စေနိုင်သလား။

မဖြစ်ပါ။ ခွင့်ပြုချက်ရှိထားပြီး ထောက်ခံမှုရရှိထားသော COVID-19 ကာကွယ်ဆေးများ သို့မဟုတ် အမေရိကန်ပြည်ထောင်စုတွင် လက်ရှိလုပ်ဆောင်နေသော COVID-19 ကာကွယ်ဆေးများတွင် COVID-19 ကိုဖြစ်စေသော သက်ရှိပိုးမပါဝင်ပါ။ ဤအဓိပ္ပါယ်မှာ COVID-19 ကာကွယ်ဆေးသည် သင့်အား COVID-19ဖြင့် ဖျားနာခြင်းကို မဖြစ်စေနိုင်ပါ။

COVID-19 ကာကွယ်ဆေးထိုးပြီးနောက် ကျွန်ုပ်သည် COVID-19 ပိုးရှိကြောင်း ဗိုင်းရပ်စ်ပိုးနှင့်ဆိုင်သော စစ်ဆေးခြင်းတစ်ခုအားလုပ်ရဦးမည်လား။

မလုပ်ရပါ။ အမေရိကန်ပြည်ထောင်စုတွင်လက်ရှိခွင့်ပြုချက်ရပြီး ထောက်ခံမှုရရှိထားသောကာကွယ်ဆေးများနှင့် လက်ရှိတွင်စမ်းသပ်မှုပြုနေသောအခြား COVID-19 ကာကွယ်ဆေးများသည် သင့်လျော်စွာစစ်ဆေးခြင်းတစ်ခုရှိကြောင်းသိရန်အသုံးပြုသည့် ဗိုင်းရပ်စ်ပိုးနှင့်ဆိုင်သောစစ်ဆေးမှုများတွင် ပိုးရှိသည့်စစ်ဆေးတွေ့ရှိမှုအား မဖြစ်စေနိုင်ပါ။

အကယ်၍ ကျွန်ုပ်တွင် COVID-19 ရရှိခဲ့ပြီး ပြန်လည်ကျန်းမာပြီးဖြစ်ပါက ကျွန်ုပ်သည် COVID-19 ကာကွယ်ဆေးအားထိုးရန် လိုအပ်နေသေးသလား။

လိုပါသည်။ COVID-19 နှင့်ပတ်သက်သော ပြင်းထန်သည့်ကျန်းမာရေးအန္တရာယ်များကြောင့်နှင့် COVID-19 ပြန်လည်ကူးစက်ခြင်းခံရနိုင်မှုကြောင့် သင့်၌ COVID-19 ကူးစက်ခံခဲ့ရမှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကာကွယ်ဆေးတစ်ခုခုအား သင့်အား အရေးကြီးပါသည်။ ယခုအချိန်တွင် ကျွမ်းကျင်သူများသည် COVID-19 ဖြစ်ခြင်းမှ ပြန်လည်ကျန်းမာလာခြင်းပြီးနောက် လူတစ်ဦးအားဖျားနာခြင်းမှ မည်မျှကြာအောင်ကာကွယ်ပေးထားသည်ကိုမသိရှိကြပေ။ သဘာဝကိုယ်ခံစွမ်းအားဟုခေါ်သော ရောဂါကူးစက်ခံရခြင်းတစ်ခုခုရှိသည့် ကိုယ်ခံစွမ်းအားသည် တစ်ဦးနှင့်တစ်ဦးမတူကြပေ။ အချို့သောအစောပိုင်းသက်သေအထောက်အထားများအရ သဘာဝကိုယ်ခံစွမ်းအားသည် ကြာရှည်မခံနိုင်ပါ။

COVID-19 ကာကွယ်ဆေးသည် ကျွန်ုပ်၏ DNA ကို ပြောင်းလဲပစ်နိုင်ပါသလား။

မဟုတ်ပါ။ COVID-19 mRNA ကာကွယ်ဆေးသည် သင့်အားမည်သည့်နည်းနှင့်မျှ ပြောင်းလဲခြင်း သို့မဟုတ် တန်ပြန်ခြင်းမဖြစ်ပါ။

အကယ်၍ ကျွန်ုပ်သည် တစ်နေ့သောအချိန်တွင် ကလေးတစ်ယောက်ယူလိုသော် COVID-19 ကာကွယ်ဆေးသည် ကျွန်ုပ်အတွက် စိတ်ချဘေးကင်းပါသလား။



ဘေးကင်းပါသည်။ အနာဂတ်တွင် ကိုယ်ဝန်ဆောင်ရန် လိုလားသောသူများသည် COVID-19 ကာကွယ်ဆေး ရယူနိုင်ပါသည်။ ယခုတွင် ကိုယ်ဝန်ဆောင်ရန်ကြိုးစားနေသူများ သို့မဟုတ် အနာဂတ်တွင် ကိုယ်ဝန်ရရန် အစီအစဉ်ရှိသူများသည် COVID-19 ကာကွယ်ဆေးရနိုင်ပါသည်။

